



ချိုမြိန်သော ဇနီးဆိုးလေး

GODDESS

အပိုင်း (၁၈)

အခန်း ၁

သူ့ကို ကယ်တင်ခဲ့တယ်

ရွှီရီ စာရွက် စာတမ်းဖိုင်တို့ အား စိုက်ကြည့် လိုက်မိသည် တွင် မှ သူ သည် သက်ပြင်းချ သွားနိုင်တော့ချေသည်။ ။

နောက်ဆုံးတွင် တော့ သူ့ရင်ထဲက အလုံးကြီး ကျသွားနိုင်ခဲ့ပေပြီ။

သခင်ကြီးက ထိပ်တန်း အချက်အလက်တွေကို ထိန်းသိမ်း ပေးဖို့ အတွက် ရီဝမ်ဝမ်ကို ပေးထားရုံတင် မဟုတ်ဘူး။ ။ ပုံမှန်နေ့တွေမှာ ဆိုရင် လည်း သူက သူမကို ဘာမှ ကို ဖုံးကွယ်ထားတာကို မရှိဘူး။ ဒါကို ငါအ ပါအဝင်၊ လျှို့ဝှက်၊ သခင်မလေး ချင်းရှုရှုနဲ့ စီနီယာအုပ်ချုပ်ရေးပိုင်း အကြီးအကဲက တခြားလူတွေပါ စစ်ဆေးကြည့်လို့ ရတယ်။

သခင်မလေး ဝမ်ဝမ်ကသာ သတင်းနှိုက်ယူချင်နေတာဆိုရင် အဲဒါ က သူမအတွက်တော့ လွယ်လွယ်ကူကူလေးပဲ။

သခင်ကြီးကို ကယ်တင် ပေးရတာတွေ ဘာတွေလုပ်ပြီးတော့ ဘာ လို့ အလုပ်ရှုပ်ခံ နေတော့မှာ လဲ။

အခုတော့ ဘယ်သူကမှ သခင်မလေး ဝမ်ဝမ်အပေါ်မှာ သံသယ ဝင်ကြတော့မှာ မဟုတ်တော့ဘူး

မျှော်လင့်လိုက်မိသည့် အတိုင်းပါပင်။

စီမံခန့်ခွဲမှုနှင့် တခြားသော အကြီးအကဲတို့ သည် ကား ဆွံ့အ မှ င်တ က် နေကြရလေပြီ။

စီမံခန့်ခွဲမှု အနေဖြင့်မူကား စီရီဟန်သည် ဒီလောက် အရေးကြီးလှသ ည့် အချက်အလက်ဖိုင်တို့ ကို မိန်းမ တစ်ယောက်အား ထိန်းသိမ်း ထား စေခြင်းအပေါ် အနည်းငယ် စိတ်အလိုမကျ မိပါသော်ငြား လက်ရှိတွင် တော့ ရီဝမ်ဝမ်သည် စီမံခန့်ခွဲမှု၏ သခင်မလောင်းလျှာ တစ်ယောက် ဖြ စ်လို့ နေချေသည် ဖြစ်ရကား စီရီဟန်၏ လုပ်ရပ်တို့ သည် လုံးဝကို နား လည် လက်ခံပေးလို့ ရနေပြီး ပြဿနာလုံးဝ ရှိမနေသည် တည်းပင်။ ထို့ ကြောင့် သူ့အနေဖြင့် တိတ်တိတ်လေးသာ နေလိုက်တော့သည် တည့်။

ဒီအခိုက် ထောင့်နားတွင် ရပ်နေပါသည့် ချင်းရှုရီ၊ ထိုအချက်အလက် ဖိုင်တို့ အား မြင်လိုက်ပြီးသည့်နောက် သူမ၏ မျက်နှာမှာ လုံးဝအတိ ဖြူ ရော် သွားရတော့လေပြီ။

ဒီထိပ်တန်း သတင်း အချက်အလက်တွေ ... ငါတောင်မှ အရင်တုန်း က ဒီဖိုင်တွေကို တစ်ခါမှ မမြင်ဖူးဘူး၊ အားကျိုက အဲဒီမိန်းမကို တက ယ်ကြီး အပ်ထားခဲ့တယ်လား ...

ပထမတွင် မူ သူမသည် ရီဝမ်ဝမ်နှင့် ပတ်သက်၍ လုံးဝအတိ စိတ်ပူ စိုးရိမ်ခြင်း ရှိမနေခဲ့မိပါချေ။

ရီဝမ်ဝမ်၏ မိသားစုနောက်ခံ အသိုင်းအဝိုင်း၊ အရည်အချင်း၊ ပညာ အရည်အချင်းနှင့် လုပ်ရပ်တို့ ကို ထောက်ဆ လိုက်ပါသော် စီ မိသားစုဝ င် ဖြစ်လာရဖို့ ဆိုသည် မှာ ကား အရူးအိပ်မက် ပမာပင်။ ထို့ကြောင့်ပင် သူမသည် သူမကိုယ်သူမ ဂုဏ်အသိမ်ငယ်ခံကာ ရီဝမ်ဝမ်လို လူမျိုးနှင့် ယှဉ်ပြိုင် မနေမိခြင်းပင်တည်း။

သို့သော်လည်း တိုင်းပြည် B သို့ ခရီးစဉ် ပြီးသည့် နောက်တွင် တော့

သူမအနေဖြင့် ဒီမိန်းမနဲ့ ပတ်သက်ပြီး စတင် မှတ်သား အာရုံစိုက် ရ တော့ပေမည်။

ဒီမိန်းမက ဘယ်လိုလုပ်ပြီးတော့ ဒီလောက် ကံကောင်း နေနိုင်တာ လဲ။

လူတွေ အများကြီး ရှိနေတဲ့ အထဲမှာ မှ သူလျှိုက သူမကို ရွေးပြီး စ ကားသွားပါး ခဲ့တယ်။ လူတွေ အများကြီးကို ကယ်တင်နိုင်မယ့် အခွင့်အ ရေး ကောင်းကို ပေးခဲ့တယ်။

သူမက ဒီနေ့ ရွှီရီကိုတောင်မှ ကယ်တင် ပေးနိုင်ခဲ့တယ်။

အခုဆို ရွှီရီက သူမအပေါ်မှာ အကြွေးအကြီးကြီး တင်နေပြီးတော့ စီ မင်းလီက သူမကို ခက်ခဲအောင် လုပ်တော့မယ့်အချိန်မှာ လည်း အားကျို က နိုးလာခဲ့တယ် ...

အဘွားအိုသည် ကား သူမ၏ မြေးအား ချစ်မြတ်နိုး လှသည် တည်း ဖြစ်ရာ စီရီဟန်သည် အားပြတ် ပင်ပန်းသွားရောမည်ကို စိုးရိမ် သွားမိ တော့ပြီး လျင်မြန်စွာဖြင့်ပင် ပြောလာသည် ။

"ကောင်းပြီ၊ ကောင်းပြီ။ အခုတော့ အားလုံးက ရှင်းသွားပြီ။

ဘာကိစ္စမှ မရှိတော့ရင် အားလုံးပဲ ပြန်လို့ ရပါပြီ။

ဇု လေး နေကောင်းလာတဲ့ အခါကျတော့မှ ပဲ ပြန်ပြောကြတာပေါ့"

ဤသို့ဖြင့် ပွဲကြီးပွဲကောင်းကြီး တစ်ပွဲသည် အဆုံးသတ် သွားတော့ သည် ။ လူတိုင်းသည် ယနေ့တွင် အထိကြီး အထိနာ ထားခဲ့ပါသည်။ စီမ င်းလီအား သနားကြင်နာစွာ ကြည့်လိုက်မိကြတော့ပြီး ထွက်သွား ကြ တော့ပေသည် ။

"ဟုတ်ကဲ့ပါ သခင်မကြီး။ ဒါဖြင့် ကျွန်တော်တို့ တွေ ပြန်နှင့်ပါတော့မယ်"

"ကျန်းမာရေးကို ဂရုစိုက်ပါ သခင်ကြီး"

စီရီဟန်သည် အလုပ်အရှား အခက်အခဲ ရှိနေသည် တည်း ဖြစ်ရကား ရီဝမ်ဝမ်သည် သာလျှင် အကြီးအကဲတို့ အား လိုက်ပို့ပေးရတော့သည်။ ။

တံခါးတွင် ကား။

ရွှီချန်းကို သူ့အရှေ့တွင် ရှိနေသည့် အားနွဲ့ပြီး မှုန်ညက်နေသည့် မိန်းကလေးအား ကြည့်လိုက်၏။ သူ၏ မှုန်မှိုင်းရော်ရီနေသည့် မျက်လုံးတို့သည် ကား ကျေးဇူးတင်ခြင်းတို့ ဖြင့် ပြည့်လျှမ်းနေလျက်။

"ဝမ်ဝမ် သခင်မလေးကြောင့်သာ မဟုတ်ရင် ရွှီ မိသားစု ဆိုတာက အဆုံးသတ် သွားရတော့မှာ ပါ။ ဒီနေ့ သခင်မလေး ဝမ်ဝမ်ရဲ့ ကျေးဇူးတရားကို ကျွန်တော် ရွှီချန်းကို ကျွန်တော့်ဘဝ တစ်သက်လုံး သတိရသွားမှာ ပါ"

အဆုံးသတ် သွားသည် ဖြစ်စေ၊ သေဆုံးခြင်း ဖြစ်စေ၊ ဤသည် တို့သည် ကား အဆိုးဝါးဆုံးအပိုင်း မဟုတ်ပါချေ။ ကြောက်စရာ အကောင်းဆုံး အပိုင်းသည် ကား ရွှီ မိသားစုသည် ဒီလောက်နှစ်တွေ အများကြီး သစ္စာစောင့်သိပြီး စစ်မှန်ပေးသည် မှန်ပါရဲ့ နှင့် သူတို့ တွေသည် သူတို့ ဘဝ တစ်လျှောက်လုံး "သစ္စာဖောက်ကောင်တွေ" ဟူ၍ လှောင်ပြောင် ရှုတ်ချခံရတော့မည်ကိုပင်။

ရွှီချန်းကို၊ မိန်းကလေးထံ လေးလေးနက်နက် ဦးညွှတ် လိုက်တော့

သည် ။

ရီဝမ်ဝမ် အလျင်အမြန်ပင် ရွှီချန်းကုံအား ကူထူပေး လိုက်တော့ပြီး။

"ဦးလေး ရွှီက အရမ်းကို ကျေးဇူးတင်လွန်း နေပါပြီ။

အခုနက ကျွန်မက အမှန်တရားကို ပြောပြခဲ့ရုံထဲရယ်ပါ"

ဒါကို ကြားလိုက်သည် နှင့် ရွှီချန်းကုံ၊ ခေါင်းကို တွင် တွင် ခါယမ်း လာတော့သလို ခါးသက်စွာဖြင့် ပြုံးပြလာသည် ။ ထိုအခြေအနေမျိုး အောက်တွင် တစ်မိသားစုလုံးက မည်သူ တစ်ယောက်တလေကမျှ

ရွှီ မိသားစုအတွက် ကူပြောပေးလာခြင်းတည်း မရှိခဲ့ကြပါချေ။ မည် သူကမျှ သူတို့ အား မယုံကြည်ခဲ့ကြပါချေ။ သို့တိုင် မိန်းမငယ်လေး တစ် ယောက်သာဖြစ်သည့် ဝမ်ဝမ်သည် ကတော့ ဘော်ဒီဂတ်တွေ ရွှီရီအား ရို က်တော့မည်ကို ရှေ့ထွက်ကာ ပေးခဲ့၏။

ဒီအချက်သည် ကပင် အသိအမှတ်ပြုဖို့ ရာ ကောင်းချေလေပြီ။

တစ်ချိန်တည်းတွင် ပင်၊ ရီဝမ်ဝမ်၊ ရွှီရီဘက်သို့ လှည့် လာပြီး ပြောလို က်၏။

"ဘာပဲပြောပြော၊ အိမ်တော်ထိန်း ရွှီက ကျွန်မကို အမြဲစောင့်ရှောက် ပေးခဲ့ပြီးတော့ ကျွန်မက သူ့ကို ပြဿနာတွေ တော်တော်လေးကို ပေး ထားခဲ့မိတာပါ ..."

ရီဝမ်ဝမ် ပြောသည် အား ကြားလိုက်မိသည် နှင့် ရွှီရီ၊ ရှက်ရွံ့စွာဖြင့် သူ့ခေါင်းအား ငုံ့သွားတော့ချေသည် ။

ငါ အရင်တုန်းက လုပ်ထားခဲ့တဲ့ မဖြစ်စလောက် ကိစ္စလေးလောက် နဲ့ သူမရဲ့ အသက်ကို စွန့်စားပြီးတော့ ငါ့ကို ကယ်တင် ပေးခဲ့တယ်လား။

သခင်လေးသာ အချိန်မီ နိုးမလာခဲ့ဘူးဆိုရင် အကျိုးဆက်က ဘယ်လိုဖြု
စ်လာမလဲဆိုတာ မစဉ်းစားရဲတော့ဘူး

အခန်း ၂။

ဝမ်ဝမ် ဘယ်မှာ လဲ

ရွှီရီ သေချာသိနေပါ၏။ သူလျှိုသည် သေလွန်ပြီးပြီ ဆိုသည် ... သူ ကိုယ်တိုင်ပင် သူ၏ အလောင်းအား တပ်အပ် တွေ့မြင် ထားခဲ့ခြင်းတည်း ဖြစ်ချေသည် မို့၊ သူ့ရဲ့ ဖြူစင်မှုကို သက်သေပြနိုင်ဖို့ ရာ မည်သူ တစ်ဦးတစ်ယောက်မျှ ရှိမနေတော့ခြင်းပင်။

ရီဝမ်ဝမ်သည် ကား သူ့ရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ ရာ အတွက် ဇာတ်လမ်းတစ်ပုဒ် ဖန်တီးလိုက်ခြင်း သာလျှင် ဖြစ်ရချေမည်။

ထို့ကြောင့်၊ သူမှန်သလား မှားသလား ဆိုသည် အား ရီဝမ်ဝမ် ကိုယ် တိုင်သည် လည်း သိမနေခဲ့ပါချေ။ သို့တိုင်၊ သူမလေးသည် သူ့ကို ယုံကြည်ပေးဖို့ သာ ရွေးချယ်ခဲ့ချေသည် ။

ထိုအချိန်တုန်းက သူမသည် သာ ရှေ့ထွက်မရပ် ပေးခဲ့ပါလျှင် သူ့ရဲ့ ခြေထောက် နှစ်ဖက်စလုံးသည် အဖြတ်ခံခဲ့ ရလောက်ပြီ။

ရွှီ တစ်မိသားစုလုံး သည် လည်း သူနှင့်အတူ ထိုကိစ္စထဲ ဆွဲထည့် ခံရ လောက်ပေပြီ။

ရွှီရီ၊ တုတ်ချောင်းအလားပင် တောင့်တောင့်ကြီး ရပ်နေမိလျက်။ ရီဝမ်ဝမ်အား ကြည့်နေသည့် သူ့ရဲ့ အကြည့် တို့ တွင် ကား တဖြည်းဖြည်းချင်း ဆုံးဖြတ်ချက်တို့ ပြတ်သားလာကာ သူ့ရဲ့ မျက်လုံး ထဲတို့ တွင် ကား

ထင်ရှားလှသည့် နက်နက်ရှိုင်းရှိုင်း ချီးကျူးခြင်းတို့ ပေါ်ထွက်လို့ လာချေပြီ။

သူ၊ စကားတစ်လုံး ချင်းစီတိုင်းကို ဂရုတစိုက်ဖြင့် ပြောဆိုလာသည် ။

"သခင်မလေး ဝမ်ဝမ်က အိမ်တော်ကြီးရဲ့ သခင်မ ဖြစ်လာမယ့်သူ ပါ ခင်ဗျာ ဒါတွေအားလုံးက ကျွန်တော့်မှာ တာဝန်ရှိပါတယ်"

ရွှီရီ စကားပြန်ဆို လာသည် ကို ကြားလိုက် ရသည့်အခါ၊

ရီဝမ်ဝမ်၊ အတော်လေး အံ့အားသင့် သွားမိတော့သည် ။

ရွှီရီရဲ့ အသံက ... ငါ့ရဲ့ အဆင့်အတန်းကို အခုတော့ တကယ်ကြီး အ သိအမှတ် ပြုသွားတဲ့ ပုံပါလား ...

သူမ မမျှော်လင့် ထားမိခဲ့ပါချေ။ သူမ မစဉ်းစားပဲ လုပ်လိုက်မိသည့် ဒီကိစ္စလေးကြောင့် ရွှီရီ၏ သူမအပေါ် ထားရှိသည့် သဘောထားအမြင် တို့ လုံးဝပြောင်းလဲ လာလိမ့်မည် ဆိုသည် ကို မမျှော်လင့်မိခဲ့ပါချေ။

သူမသည် ကား စီ မိသားစုထဲတွင် တစ်ယောက်တည်းသာလျှင် ဖြစ် ခဲ့ပါ၏။ ထို့ဖြစ်ရကား၊ သူမဘက်တွင် ရွှီရီလို လူတစ်ယောက် ရှိထားမ ည်ဆိုပါက ဒါသည် သေချာပေါက် ကောင်းသည့်ကိစ္စပင် ဖြစ်ချေသည် ။

ဒါ့အပြင်၊ ရွှီရီ ဆိုသည် ကား စီရီဟန်နှင့် အနီးကပ်ဆုံးသူတည်း မဟု တ်။ သူသည် ရွှီ တစ်မိသားစုလုံးကိုပါ ကိုယ်စားပြုနေလေသည် ။

ရွှီရီ၏ ဖခင်၊ ရွှီချန်းကုံသည် လွန်ခဲ့သော သခင်ကြီးအပေါ်တွင် နှစ် ပေါင်း ၃၀ ကျော်အောင် စွမ်းစွမ်းတမံ အလုပ်အကျွေး ပြုခဲ့ဖူးလေရာ။ မိ သားစုထဲတွင် ရှိနေသည့် သူ၏ အဆင့်အတန်းသည် မိသားစုထဲက သွေး သားရင်းချာ တချို့၏ အဆင့်အတန်းထက်ပင် ပိုလို့ မြင့်မား နေသည် ကို

သိထားကြပါ၏။

အကြီးအကဲတို့ ထွက်သွားကြ ပြီးသည် နှင့်၊ မရှေးမနှောင်းမှာ ပင်၊ ဒေါက်တာစုန့် ရောက်ရှိလာချေပြီ။

အဘွားအိုသည် သူ့အား အလျင်အမြန်ပင် လူလွှတ်ခေါ်ခိုင်း လိုက် တော့၏။

"ဒေါက်တာ စုန့်၊ ၉ လေး ကို ကြည့်ပေးပါဦး။ ရုတ်တရက်ကြီး သူမေ့ လဲသွားတာ အခုနကမှ ပြန်သတိရလာတယ်"

ကြီးမားလှသည့် မီးခိုးရောင် အိပ်ရာပေါ်တွင် ၊

တစ်ယောက်ယောက် တံခါးအား ဖွင့်လာသည် ကို ကြားလိုက်သည့် စီရီဟန်၊ အနည်းငယ် မျက်ခုံးတို့ ပင့်တက် သွားတော့လေသည် ။ ဘယ် သူဘယ်ဝါ ဖြစ်ပါကြောင်း သိရှိပြီးသည် တွင် တော့ သူ့ရဲ့ မျက်နှာသည် ခါတိုင်းပုံမှန် အေးစက် အေးခဲနေသည့် ရေခဲတုံး အမူအရာသို့ ပြန်ပြောင်း သွားတော့ချေ၏။

သူ၏ မှုန်မှိုင်းနေသည့် မျက်လုံးတို့ သည် ကား တစ်ခုခုအား စိတ်ညစ်ညူး နေသည့်လေဟန် ပေါ်လို့ နေလျက်။

"ဝမ်ဝမ် ဘယ်မှာ လဲ"

အဘွားအို၊ သူမ၏ မြေးကျော်အား ကြည့်လာချေပြီ။ စိတ်ညစ်ညူး သွားစွာဖြင့် ဒီအချိန်ထိ၊ သူ့ရဲ့ ကျန်းမာရေးကို ဂရုကို မစိုက်သေးပါလား။ သူ့စိတ်ထဲ ပထမဆုံး ဝင်လာတာက ဝမ်ဝမ်ပဲ။ သူမက ခုနလေးကမှ ထွက်သွားတာ မဟုတ်ဘူး လား...

ဒီအခိုက်၊ ခြေလှမ်းသံတို့ ကို ကြားလိုက်တော့ပါပြီ။

"ဒုန်း ဒုန်း ဒုန်း"

ရီဝမ်ဝမ်၊ ရွှီချန်းကိုနှင့် တခြားသူတို့ အား လိုက်ပါပို့ဆောင် နှုတ်ဆက် ပေးပြီးသည် နှင့် အပေါ်ထပ်သို့ အမြန်ပြေးတက် လာခြင်းပါတည်း။

ရီဝမ်ဝမ်အား မြင်လိုက်တော့မှ အဘွားအိုသည် စိတ်အေးသက်သာ သွားရတော့သည် ။

"အဲ၊ သူမ ရောက် လာပြီ။ အခု ဒေါက်တာ စုန့်ကို ကြည့်ခိုင်းလို့ ရပြီ လား"

စီရီဟန်။

"ဒီကိုလာ"

ထိုစကားတို့ သည် ကား သေချာပေါက်ပင် ရီဝမ်ဝမ်အား ညွှန်းဆိုနေခြင်း ဖြစ်ပါ၏။

ရီဝမ်ဝမ်၊ နာနာခံခံဖြင့်ပင် ခုတင်စွန်းဆီ လျှောက်သွား လိုက်တော့ သည် ။

ရီဝမ်ဝမ် လျှောက်လှမ်း လာသည် နှင့်၊ စီရီဟန်ကိုယ်ကို သိုင်းခြုံနေ သော အရောင်အဝါတို့ ပြေလျော့သွားဟန် တူလေသည် ။ ချက်ချင်းဆို သလို သူ့မျက်လုံးတို့ အား ပိတ်လိုက်တော့ပြီး စုန့်ပိုင်ချောင်နှင့် သူ့တပည့်အား သူ့ခန္ဓာကိုယ်ကို စမ်းသပ်စစ်ဆေးခွင့် ပြုလိုက်တော့သည် ။

အချိန်အကြာကြီး ကြာပြီးသည့်နောက်

"အခြေအနေ ဘယ်လိုရှိလဲ၊ ဒေါက်တာ စုန့်"

အဘွားအို၊ စုန့်ပိုင်ချောင်၏ အမူအရာတို့ ပျက်ယွင်းနေသည် ကို သတိပြုမိ သွားတော့ပြီး စိုးရိမ်မှုဒီဂရီ ထိုးတက် သွားရတော့သည် ။

ရီဝမ်ဝမ်သည် လည်း စုန့်ပိုင်ချောင်အား ကြည့်နေမိရင်း မျက်မှောင်
တို့ ကြုတ်သွားရတော့ပြီ။

သူမ၏ အတိတ် ဘဝတုန်းက စီရီဟန်သည် အပြင်းအထန် ဒဏ်ရာ
ရထားခြင်းကြောင့် သေရေးရှင်ရေး အခြေအနေထဲ ရောက်ခဲ့ရ၏။ ဒီတ
စ်ခေါက်ရော သူကောင်းလာ ပျံ့မလား...

စုန့်ပိုင်ချောင်၊ ခေါင်းတို့ ခါယမ်းလာကာ သက်ပြင်းတို့ ချလာတော့ပြီ
။

"သခင်လေး ၉ ရဲ့ ကျန်းမာရေးက ... ပျက်စီးယိုယွင်း နေပြီးသားပါ .
.. အကောင်းအတိုင်း ပြန်ဖြစ် မလာတော့မှာ ... ကျွန်တော် စိုးမိပါတယ် .
.."

"ယိုယွင်းနေပြီးသား ဒါ ... ဒါက ဘာအဓိပ္ပာယ်လဲ"

အဘွားအို လက်ထဲက စိပ်ပုတီးတို့ သည် ပင် စိတ်လှုပ်ရှားမှုကြောင့်
ဆွဲချမိ လိုက်တော့ရာ၊ ပုတီးတို့ ပြတ်ထွက် ကုန်တော့သည် တည့်။ ပုတီး
လုံးတို့ မှာ ကြမ်းပြင်အနံ့ တလိမ့်လိမ့် လိမ့်သွားကြတော့ ချေပြီ။

စုန့်ပိုင်ချောင်၏ အမူအရာသည် ကား လေးလံမှုန့်မှိုင်းလို့ နေချေလျ
က်။

"ကျွန်တော် အရင်တုန်းက ပြောဖူးပြီးသားပါ။ ဒါပေမဲ့ တစ်ခုရှိတာ
က သခင်လေးရဲ့ ကိုယ်ခန္ဓာက မှန်ပေါင် တစ်ခုလိုပဲ။ အပေါ်ယံ ကြည့်ရ
င်တော့ အကောင်းအတိုင်းလို့ ထင်ရပေမဲ့ အထဲကို ကြည့်လိုက်ရင်တော့
နီရဲနေတာမျိုး။ သူ့ကိုယ်က ကျန်းမာအောင် မလိုက်နိုင် တော့တာတင် မ
ဟုတ်ဘူး ။ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးတော့ ဆုတ်ယုတ် လာနေတာ။
နောက်ဆုံး တောင့်ခံနိုင်စွမ်းအား ကုန်သွားတဲ့ အခါကျတော့မှ သူ့ရဲ့ ပုန်း

လျှိုးနေတဲ့ ရောဂါတွေပါ ပွင့်ထွက်လာကုန် ကြတော့တာပဲ။ အခုက အချိန်တစ်ခုထိ လွန်လာခဲ့ပြီ။"
